

~ အောင်ပြုပြင်သည်။ 改革教育制度以便适合时代的要求。

လျက် I က၊ <yet> 舔: လျာနှင့် ~ သည်။ 用舌头舔。 II ဝ၊ 强调动作的方式: ထိုင် ~ အိပ်သည်။ 坐着睡。 III သ၊ <yet / hlyet> = လျက်နှင့် / သိ ~ မသိယောင်ဆောင်သည်။ 明明知道佯装不知。 / ပြောပါ ~ နားမထောင်။ 说了仍不听。

လျက်ဆား န၊ <yet hsa:> 一种助消化的药盐(用阿魏、甘草、盐等碾成粉末制成的一种缅甸土药)

လျက်နှင့် သ၊ <hlyet hnin> 明明, 即使: မုန်း ~ ချစ်တန်ဆောင်တယ်။ 明明恨却装作爱。 / မုန် ~ သူကမ္ဘားတယ်လို့ ပြောတယ်။ 明明是对的, 可他偏说是错的。

လျက်မန်း န၊ <yet man:> = ယက်မန်းရည်

လျက်သားနှင့် သ၊ <yet tha: hnin> = လျက်နှင့် / သိ ~ မပြောပဲနေသည်။ 明明知道而不讲。

လျောက် န၊ <yaut> 【建】標

လျောက်ပတ် နဝ၊ <yaut pat /lyaut pat> 合适, 合宜, 恰当, 相称, 相配: သူပြောသောစကားသည် ~ ၏။ 他说的恰当。

လျောက်လျား I က၊ <yaut ya:> (罕)合适, 适当 II ကဝ၊ <yaut ya:> ①自然而然, 自动: ပန်းပင်တွေ ~ ပွင့်လာပါလိမ့်မယ်။ 花会自然而然地开放。 ②随遇而安地: ဒီမိဘမဲ့ကလေးနှစ်ယောက်အတွက်မပူပါနဲ့၊ ~ ဖြစ်ပါလိမ့်မယ်။ 别为这两个孤儿操心, 到时候自然会得到安顿。 / ဘယ်နေရာရောက်ရောက်၊ ဘယ်သူနဲ့ဖြစ်ဖြစ်ကျနေ ~ နေတတ်ပါတယ်။ 不管到那儿也不管与谁在一起我都能随遇而安。

လျောက်လျားတင့်တယ် က၊ <yaut ya: tin' te> 合适, 适宜

လျောက်လျားဗာသာ ကဝ၊ <yaut ya: ba dha> 自然而然地

လျင် နဝ၊ <lyin / hlin> ①快, 迅速: လူ ~ ဖြင်း ~ များစေလွှတ်၍အကြောင်းကြားရသည်။ 派了快马信使去通知。 ②机敏, 敏锐, 灵巧, 机灵: မျက်စိအလွန် ~ သည်။ 眼很尖。 / ~ တဲ့လူ 机灵的人

လျင်ခု ကဝ၊ <hlin gu> (古)迅速地, 其同义词还有: လျင်ခု၊ လျင်ဆော၊ လျင်တောက်၊ လျင်တောက်တပို၊ လျင်ထန်၊ လျင်ပြင်း၊ လျင်ရွှောက်၊ လျင်လျား 等

လျင်စလို ကဝ၊ <yin z-lo> 匆匆忙忙, 急急忙忙

လျင်မြန် နဝ၊ <hlin myan> 快, 迅速: ဂျက်လေယာဉ်သည်အလွန် ~ သည်။ 喷气飞机飞得非常快。

လျင်မြန်စေ ကဝ၊ <hlin myan kh-na> 迅速, 飞快地

လျင်မြန်ထုတ်ချောက် ကဝ၊ <hlin myan htout khyaut> (书) 迅速, 立即, 即刻

လျင်မြန်ပေါ့ပါး နဝ၊ <hlin myan paw' ba:> 轻快, 敏捷, 灵巧

လျင်လျားစေ ကဝ၊ <hlin lya: kh-na> 迅速, 飞快地

လျင်လျားထုတ်ချောက် ကဝ၊ <hlin lya: htout khyaut> 迅速,

立即, 即刻

လျင်လျင် ကဝ၊ <hlin hlin /lyin lyin> 迅速: ~ ပေးလိုက်ပါ။ 快给(他)吧!

လျင်လျင်ဆောဆော ကဝ၊ <hlin hlin hsa: zaw:> 迅速, 快速地

လျင်လျင်ထန်ထန် ကဝ၊ <hlin hlin htan dan> 快速地

လျင်လျင်မြန်မြန် ကဝ၊ <hlin hlin myan myan> 飞快地, 迅速

လျင်လျင်လျားလျား ကဝ၊ <hlin hlin lya: lya:> = လျင်လျင်မြန်မြန်

လျောင်း I က၊ <lyaun:> 躺, 卧 II နဝ၊ <lyaun:> (诗)长久

လျောင်းစက် က၊ <lyaun: set> (佛)卧睡

လျောင်းစက်ရာ န၊ <lyaun: set ya> (书)床

လျောင်းတော်မူ န၊ <lyaun: daw mu> 卧佛

လျောင်းတော်မူဘုရား န၊ <lyaun: daw mu ph-ya:> လျောင်းတော်မူ

လျောင်းတော်ဦး န၊ <lyaun: daw u:> 宫殿的前厅

လျောင်းအိပ် က၊ <lyaun: eit> 卧睡

လျောင်းလျား နဝ၊ <lyaun: ya:/lyaun: lya:> (诗) = လျောင်းလျောင်းဦး န၊ <lyaun: u:> 寺庙的前厢房

လောင်းဦးဆောင် န၊ <lyaun: u: zaun> = လျောင်းဦး

လျစ်လျူ I ကဝ၊ <lit lyu> 漫不经心地, 毫不在意, 疏忽大意, 忽视, 忽略(常与ရှ်或ပြု连用) II နဝ၊ <lit lyu> 介于中间的, 不偏不倚地: အသားအရေ ~ ရှိသောသူ။ 肤色不黑也不白。 / ဤအမှုတွင်သူ ~ နေသည်။ 在这宗案件上, 他不偏不倚。

လျစ်လျူပြု က၊ <lit lyu pyu> 忽视, 忽略: ဤတွေ့နေရသောဘေးအန္တရာယ်ကို ~ ကာခေါင်းအေးအေးထား၍ရင်ဆိုင်ခဲ့လေသည်။ 对危险却毫不在意, 冷静地应付着。

လျစ်လျူရှု က၊ <lit lyu shu> = လျစ်လျူပြု

လျှင်သိ/ယဉ်သိ/ရဉ်သိ နဝ၊ <yin' thi> ①拖曳着 ②穷困, 贫苦

လျှင် နဝ၊ <l-yin /yin> 不断: အ ~ မပြတ် 不断地 / စားနပ်ရိက္ခာအ ~ မိသည်။ 粮食供应不断。

လျှင်း နဝ၊ <yin:/lyin:> (诗)①有关, 关联 ②比较

လျှင်းပါး က၊ <lin: ba:/lyin: ba:> 怀疑

လွ နဝ၊ <lwa'> (古) ①洁白 ②柔软, 蓬松, 松软 ③鲜艳

လွလွ ကဝ၊ <lwa' lwa'> ①柔软地 ②鲜嫩地

လွလွဖြူ နဝ၊ <lwa' lwa' phyu> 洁白

လွလွဖြိုးဖြိုး ကဝ၊ <lwa' lwa' phyo: byo:> 白白胖胖

လွလွဖွေးဖွေး နဝ၊ <lwa' lwa' phwei: bwei:> 又白又嫩

လွေ နဝ၊ <lwei'> (古)充足, 充裕, 大量

လွေရမ်း နဝ၊ <lwei' yan:> (古)丰富, 充裕

လွေလွေ ကဝ၊ <lwei' lwei'> (古)丰富, 充裕